

Isa

Chapter 63

Burmese Interlinear

Reference: Burmese Judson Bible (1835)

ကျွ ကျွအရာ H2088	ကံ့ဒံ့ -ထိုဘဏ္ဍာ-မှ H1224	ဝံ့ဒံ့ အဝတ်အစား-များ	အံ့ အနီ-	ဝံ့ဒံ့ -ထိုဒေသ-မှ H0123	လူ လာသော H0935	ကျွ ကျွအရာ H2088	အံ့ အဘယ်သူ- H4310	1
ပံ့ ပံ့ H1696	ဝံ့ ဝံ့ H0589	ဝံ့ သူ-၏အားနှင့်ခြင်း	ဝံ့ -ထိုများပခြင်း-၌ H7230	ဝံ့ သွားလာသော H6808	ဝံ့ သူ-၏အဝတ်အစား-၌ H3830	ဝံ့ တင့်မောင်သော H1921		
				ဝံ့ -ကယ်တင်-ရန် H3467	ဝံ့ များပခြင်းသော H6666	ဝံ့ -ဖခြင်းမတ်ခြင်း-၌ H6666		

တင့်တယ်သော အဝတ်တန်ဆာဆင်ခြင်း၊ ကြီးပြားတန်ခိုးကခြင်း ဝါကခြင်းခြင်းရှိ၍၊ ပန်းဆိုးသော အဝတ်ကိုဝတ်လျက်၊
ဒေသပြင်ပဓာရေမျိုးမြို့လာသော ကျွသူကား၊ အဘယ်သူဖခြင်းပါလိမ့်မည်နည်း။

ဝံ့ -ကွဲသို့-နင်းနယ်သူ H1869	ဝံ့ -နှင့်-သင်-၏အဝတ်အစား-များ	ဝံ့ သင်-၏အဝတ်အစား H3830	ဝံ့ အနီ	ဝံ့ အဘယ်ကခြင်း H4069	2
				ဝံ့ -ထိုစပျစ်စက်-၌ H1660	

ကိုယ်တော်သည် အဘယ်ကခြင်း နီသောအဝတ်ကို ဝတ်တော်မူသနည်း။ အဝတ်တော်သည် စပျစ်သီးကို နင်းနယ်သော
သူ၏အဝတ်နှင့် အဘယ် ကခြင်း တူပါသနည်း။

ဝံ့ ဝံ့-နှင့် H0854	ဝံ့ လူ-တစ်ယောက်မျှ H0376	ဝံ့ မရှိ- H0369	ဝံ့ -နှင့်-ထိုလူများ-များ-မှ	ဝံ့ ဝံ့-တစ်ယောက်တည်း H0905	ဝံ့ ဝံ့-နှင့်-နယ်၏ H1869	ဝံ့ စပျစ်စက်- H6333	3
ဝံ့ ဝံ့-၏အမျက်ကခြင်း-၌ H2534	ဝံ့ -နှင့်-ဝံ့-ထိုကို-ကို-နှင့်-ချမည် H7429	ဝံ့ ဝံ့-၏အမျက်ထွက်ခြင်း-၌ H0639	ဝံ့ -နှင့်-ဝံ့-ထိုကို-ကို-နှင့်-နယ်မည် H1869				
	ဝံ့ -နှင့်-အလုံးစုံသော- H3605	ဝံ့ ဝံ့-၏အဝတ်အစား-များ	ဝံ့ -အပေါ်- H5332	ဝံ့ သူတို့-၏သွေးရည် H5332	ဝံ့ -နှင့်-ဖျန်းစင်၏		
				ဝံ့ ဝံ့-၏အဝတ်အစား-များ H1351	ဝံ့ ဝံ့-၏အဝတ်အစား-များ H4403		

စပျစ်သီးကို ဝံ့တစ်ယောက်တည်းနှင့်နယ်ရပါ၍၊ လူများအထဲကတစ်ယောက်မျှမပါ။ သူတို့ကို ဝံ့အမျက်ထွက်၍ ကျန်ခြင်းပီပြီ
ပခြင်းစွာအမျက်ထွက်၍ နှိပ်ခြင်းပီပြီ၊ သူတို့အသွေးသည် ဝံ့အဝတ်ပေါ်မှာ ဖျန်းလျက်ရှိပါ၍၊ ဝံ့ အဝတ်တန်ဆာရှိသူမျှကို ဝံ့ဆိုးပီပြီ

ဝံ့ ရောက်လာ၏ H0935	ဝံ့ ဝံ့-၏ရှေးနှုတ်သေခြင်း	ဝံ့ -နှင့်-နှစ်- H8141	ဝံ့ ဝံ့-၏နှုတ်သေ-၌	ဝံ့ လက်စားခြင်း H5359	ဝံ့ နု- H3117	ဝံ့ အကခြင်းမူကား	4
--	------------------------------	--	-----------------------	---	-------------------------------------	---------------------	---

အပတ်ပေးသော နေ့ရက်ကို ငါအောက်မေ့ပီပြင် ငါရွေးနှုတ်သော သူတို့၏ နှစ်သည် ရောက်လာပီပြင်

<p>עֲשָׂוָה -နှင့်-ကယ်တင်၏ H3467</p>	<p>תָּמַד ထေးပေးသူ H5564</p>	<p>יָאֵן -နှင့်-မရှိ H0369</p>	<p>מַלְאָכָה -နှင့်-ငါအံ့အားတင်၏ H8074</p>	<p>אֶבֶן ကူညီသူ H5826</p>	<p>יָאֵן -နှင့်-မရှိ H0369</p>	<p>בְּבֵינֵינוּ -နှင့်-ငါကြည့်၏ H5027</p>	5
<p>: יְנַבְּרֶנּוּ ငါ-ကိုထေးပေး၏ H5564</p>		<p>אֵין သူ H1931</p>	<p>יְנַבְּרֶנּוּ -နှင့်-ငါ-၏အမျက်ကြီးခြင်း H2534</p>	<p>בְּבֵינֵינוּ ငါ-၏လက်မောင်း H2220</p>			

ငါကြည့်ရှု၍ မစသော သူမရှိ။ မိုင်တွဲသော်လည်း ထောက်ပံ့သောသူမရှိ။ ထိုကမ္ဘာ၌ ကိုယ်လက် သည် ကိုယ်အဘို့ ကယ်တင်ခြင်းကို ပြုပြင်ကိုယ်ဒေါသ အမျက်သည် ကိုယ်ကို ထောက်ပံ့ပီပြင်

<p>מַלְאָכָה -နှင့်-ငါသူတို့-ကိုယစ်မှူးစမည် H7937</p>	<p>יְנַבְּרֶנּוּ ငါ-၏အမျက်ထွက်ခြင်း-၌ H0639</p>	<p>עֲשָׂוָה လူမျိုး-များ-ကို H0947</p>	<p>בְּבֵינֵינוּ -နှင့်-ငါနှင့်ချမည် H0947</p>	8	
<p>בְּ - H5332</p>	<p>: מַלְאָכָה သူတို့-၏သွေးရည် H5332</p>	<p>יְנַבְּרֶנּוּ -ထိုမမြင်ကြ-အပေါ် H0776</p>	<p>עֲשָׂוָה -နှင့်-ငါချမည် H3381</p>	<p>בְּ ငါ-၏အမျက်ကြီးခြင်း-၌ H2534</p>	

လူများကို အမျက်ထွက်၍ ကျန်နင်းပီပြင်ခြင်းစွာ အမျက်ထွက်၍ ကျပ်ကျပ်နိပ်နင်းပီပြင်သူတို့အသွေးကို မမြေပေါ်မှာ သွန်ပီပြင်

<p>בְּ အလုံးစုံသော- H3605</p>	<p>בְּ -အလျောက်- H3068</p>	<p>אֶבֶן ထာဝရဘုရား H3068</p>	<p>מַלְאָכָה ချီးမွမ်းခြင်း-များ- H8416</p>	<p>עֲשָׂוָה ငါသတိရမည် H2142</p>	<p>אֶבֶן ထာဝရဘုရား H3068</p>	<p>בְּ ကရုဏာ-များ- H3068</p>	7
<p>עֲשָׂוָה -ထို- H3478</p>	<p>בְּ အစုစုရလေ H3478</p>	<p>אֶבֶן -ထိုအိမ်-အား H2898</p>	<p>בְּ ကောင်းမွန် H2898</p>	<p>עֲשָׂוָה -နှင့်-များပဉ္စသော- H3068</p>	<p>אֶבֶן ထာဝရဘုရား H3068</p>	<p>בְּ ငါတို့-ကိုပေးခဲ့၏ H1580</p>	<p>עֲשָׂוָה -ထို- H3478</p>
<p>: יְנַבְּרֶנּוּ သူ-၏ကရုဏာ-များ H7230</p>		<p>בְּ -နှင့်-များပဉ္စခြင်း-အလျောက် H7230</p>	<p>עֲשָׂוָה သူ-၏ကရုဏာ-များ-အလျောက် H7230</p>	<p>בְּ သူတို့-ကိုပေး၏ H1580</p>			

ကရုဏာနှင့် မဟာမတေ့တာတော်အတိုင်း ထာဝရဘုရားသည် ငါတို့အား သနားတော်မူသော အရာအလုံး စုံကို၎င်း၊ ဣသရလေအမျိုးသားတို့၌ ပြုပြင်မှုသော မဟာကျေးဇူးတော်ကို၎င်း ထောက်၍၊ ထာဝရဘုရား၏ မဟာမတေ့တာတော်နှင့်၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ငါချီးမွမ်းမည်။

<p>עֲשָׂוָה သူတို့လိမ်ညာမည် H8266</p>	<p>אֶבֶן မ H3808</p>	<p>עֲשָׂוָה သား-များ H1992</p>	<p>אֶבֶן သူတို့ H1992</p>	<p>עֲשָׂוָה ငါ-၏လူမျိုး H0389</p>	<p>עֲשָׂוָה အမှန်သစ္စာ- H0389</p>	<p>עֲשָׂוָה -နှင့်-သူမိန့်တော်မူ၏ H0559</p>	8
<p>: עֲשָׂוָה -ကယ်တင်သူ-အား H3467</p>				<p>עֲשָׂוָה သူတို့-အား H1992</p>	<p>עֲשָׂוָה -နှင့်-သူဖွဲ့၏ H1961</p>		

အကယ်စင်စစ် သူတို့သည် ငါ၏လူဖွဲ့ကခြား။ သစ္စာမပျက်သော သားလည်း ဖွဲ့ကခြားဟု မိန့်တော်မူ သဖြင့်၊ သူတို့ကို ကယ်နှုတ်တော်မူ၏။

၂၅၅၂ သူ-၏မျက်နှာ [H6440](#) ၂၅၅၂၅ -နှင့်-ကောင်းကင်- [H4397](#) ၂၅၅၂၅၅ ဆင်းရဲ၏ [H3808](#))၂([H3808](#) ၂၅၅၂၅၅ သူတို့-၏ဆင်းရဲခြင်း-၌ [H3605](#) -လဲ- [H3605](#)

၂၅၅၂၅၅ သူတို့-ကိုရှေးနှုတ်သ၏ [H1931](#) ၂၅၅၂၅၅၅ သူ [H1931](#) ၂၅၅၂၅၅၅၅ -နှင့်-သူ-၏သနားခြင်း-၌ [H2551](#) ၂၅၅၂၅၅၅၅ သူ-၏ချစ်ခြင်း-၌ [H0160](#) ၂၅၅၂၅၅၅၅ သူတို့-ကိုကယ်တင်၏ [H3467](#)

: ၂၅၅၂၅၅ ထာဝရ [H5769](#) ၂၅၅၂၅၅၅ နှင့်-များ- [H3117](#) -လဲ- [H3605](#) ၂၅၅၂၅၅၅၅ သူတို့-ကိုမြှောက်သွား၏ [H5375](#) ၂၅၅၂၅၅၅၅ -နှင့်-သူတို့-ကိုချီးမြှင့်၏ [H5190](#)

အမှရဓာတ်လရောရာ၌ သူတို့ကို ညှဉ်းဆဲတတ်မမှု။ ရှုတော်မှ စလွတ်သော ကောင်းကင်တမန်သည် ကယ်တင်လျက်၊ မတွေ့တာကရူဏာတတ်ရှိသည်အတိုင်းရှုနှုတ်တတ်မူ၏။ ရှေးကာလပတ်လုံး သူတို့ကို ချီဆောင်တတ်မူ၏။

၂၅၅၂၅၅၅ -နှင့်-သူပခြင်း၏ [H2015](#) ၂၅၅၂၅၅၅၅ သူ-၏သန့်ရှင်း [H6944](#) ၂၅၅၂၅၅၅၅ ဝိညာဉ်- [H7307](#) - [H0853](#) ၂၅၅၂၅၅၅၅ -နှင့်-ဝမ်းနည်းစေ၏ [H4784](#) ၂၅၅၂၅၅၅၅ သူတို့ပုန်ကန်ခဲ့၏ [H4784](#) ၂၅၅၂၅၅၅၅ -သို့သော်-သူတို့ [H1992](#)

: ၂၅၅၂၅၅ သူတို့-ကို [H1931](#) -ထုတ်- [H0341](#) ၂၅၅၂၅၅ သူ [H1931](#) ၂၅၅၂၅၅၅ -ရန်သူ-အား [H0341](#) ၂၅၅၂၅၅ သူတို့-အား [H0341](#)

သူတို့သည်လည်း ပုန်ကန်၍၊ သန့်ရှင်းသော ဝိညာဉ်တော်ကို နာစကေ၏။ ထိုကခြင်း၊ သူတို့ကို ရန် ဘက်ပု၍ စစ်တိုက်တတ်မူ၏။

၂၅၅၂၅၅၅ -ထိုသူတို့-ကိုတင်နှင့်သူ [H5927](#) ၂၅၅၂၅၅၅ အဘယ်မှာရှိသနည်း [H0346](#) ၂၅၅၂၅၅၅ သူ-၏လူမျိုး [H4872](#) ၂၅၅၂၅၅၅ မေရုစ [H4872](#) ၂၅၅၂၅၅၅ ထာဝရ [H5769](#) ၂၅၅၂၅၅၅ နှင့်-များ- [H3117](#) ၂၅၅၂၅၅၅ -နှင့်-သူသတိရ၏ [H2142](#)

၂၅၅၂၅၅၅ သူ-၏အထဲ-၌ [H7130](#) ၂၅၅၂၅၅၅ -ထိုထားသူ [H0346](#) ၂၅၅၂၅၅၅ အဘယ်မှာရှိသနည်း [H0346](#) ၂၅၅၂၅၅၅ သူ-၏သိုး-များ [H6629](#) ၂၅၅၂၅၅၅ သိုးထိန်း-များ- [H0854](#) ၂၅၅၂၅၅၅ - [H0854](#) ၂၅၅၂၅၅၅ -ထိုပင်လယ်-မှ [H3220](#)

: ၂၅၅၂၅၅ သူ-၏သန့်ရှင်း [H6944](#) ၂၅၅၂၅၅၅ ဝိညာဉ်- [H7307](#) - [H0853](#)

ထိုအခါ ထာဝရဘုရား၏ လူတို့သည် ရှေးကာလ၊ မေရုစ၏ကာလကို အောက်မေ့က၏။ မိမိလူတို့ ကို သိုးထိန်းနှင့်တကွ ပင်လယ်ထဲက ထုတ်ဆောင်သော ဘုရားသည် အဘယ်မှာ ရှိတတ်မူသနည်း။ မိမိလူတို့အထဲ ၌ သန့်ရှင်းသော ဝိညာဉ်တော်ကို သွင်းလျက်၊

၂၅၅၂၅၅၅ ရေ-များ [H4325](#) ၂၅၅၂၅၅၅ ခွဲခွဲသူ [H1234](#) ၂၅၅၂၅၅၅ သူ-၏ဘုန်းတော်ခြင်း [H8597](#) ၂၅၅၂၅၅၅ လက်မောင်း- [H2220](#) ၂၅၅၂၅၅၅ မေရုစ [H4872](#) ၂၅၅၂၅၅၅ -ထိုလက်ယာဘက်-၌ [H3225](#) ၂၅၅၂၅၅၅ လမ်းပညာ [H3212](#)

: ၂၅၅၂၅၅ ထာဝရ [H5769](#) ၂၅၅၂၅၅၅ နာမ- [H8034](#) ၂၅၅၂၅၅ သူ-အား [H8034](#) ၂၅၅၂၅၅၅ -ပု၍ [H6440](#) ၂၅၅၂၅၅၅ သူတို့-၏ရှုစေ-မှ [H6440](#)

မေရုစ၏လက်ျာနားမှာ ဘုန်းကျိဉ်သော လက်ရုံးတော်ကို သွင်း၍၊ အသရတော်ကို အစဉ်ထင်ရှားစေခြင်းငှါ၊ သူတို့ရှုစေမှာ ရေကို ခွဲသဖြင့်၊

: ၂၅၅၂၅၅ သူတို့ထိမိမည် [H3782](#) ၂၅၅၂၅၅၅ မ [H3808](#) ၂၅၅၂၅၅၅ -ထိုတော်-၌ [H3808](#) ၂၅၅၂၅၅၅ -ကဲ့သို့-မဖြင့် [H8415](#) ၂၅၅၂၅၅၅ -ထိုနက်ရှိုင်း-များ-၌ [H8415](#) ၂၅၅၂၅၅၅ သူတို့-ကိုလမ်းပညာ [H3212](#)

လွင်ပငြိ၌ မငြိးကို နှင်သကဲ့သို့၊ အဆီးအတား မရှိဘဲ နက်နဲရာအရပ်၌ သူတို့ကို ဆောင်သွားသော ဘုရား သည် အဘယ်မှာ ရှိတော်မူသနည်း။

၂၉	၁၅၅၅၇	၁၅၅၅၈	၁၅၅၅၉	၁၅၅၆၀	၁၅၅၆၁	၁၅၅၆၂	14
ထိုနည်းတူ	သူ-ကိုအိပ်စက်စေ၏	ထာဝရဘုရား	ဝိညာဉ်-	သူဆင်း၏	-ထိုချိုင်ဝှမ်း-၌	-ကဲ့သို့-တိရစ္ဆာန်	
	H5117	H3068	H7307	H3381	H1237	H0929	
		:တရားစု	ဝဗ္ဗ	ရဲ	တံပွဲ	ရဲ	
		ဘုန်းတော်ခင်း	နာမ-	သင့်-အား	-ပုဂ္ဂိုလ်	သင်-၏လူမျိုး	သင်လမ်းပေါ်
		H8597	H8034				

ချိုင်ထဲသို့သိုးနွား ဆင်းသွားသကဲ့သို့၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါမြို့ဝပ်ရသော အခွင့်ကို ပေးတော်မူ၏။ ထိုသို့ အသရတော်ကို ထင်ရှားစေခြင်းငှါ၊ ကိုယ်တော်၏လူတို့ကို ဆောင်သွားတော်မူပါပြီ။

	၃၅၇၇	၆၃၇၈	၆၃၇၉	၆၃၈၀	၆၃၈၁	၆၃၈၂	15
	သင်-၏သန်ရှင်းခင်း	-ထိုကျိန်းဝပ်ရာ-မှ	-နှင့်-မငြိလော့	-ထိုကောင်းကင်-မှ	ကညြ့်ရှုလော့		
	H6944	H2073	H7200	H8064	H5027		
၂၀၇၇	၃၅၇၈	၃၅၇၉	၃၅၈၀	၃၅၈၁	၃၅၈၂		
စည်းလုံး-	-နှင့်-သင်-၏အားနှင့်ခင်း-များ	သင်-၏ငါးမုန်းခင်း	အဘယ်မှာရှိသနည်း	-နှင့်-သင်-၏ဘုန်းတော်ခင်း			
	H1369	H7068	H0346	H8597			
		:၂၃၃၃၇	၆၃၈၁	၃၅၈၁	၃၅၈၂		
		သူတို့ချပ်ထား၏	ငါ-သို့	-နှင့်-သင်-၏ကရုဏာ-များ	သင်-၏ဝမ်းတွင်း-များ		
		H0662	H0413		H4578		

ကောင်းကင်ဘုံက ငုံ့ကညြ့်တော်မူပါ။ သန်ရှင်း၍ ဘုန်းကံဩဇာရောက် ကညြ့်ရှုတော်မူပါ။ စိတ်တော် အားကံဩဇာ တန်ခိုးကို ပြောဆိုခြင်း၊ ကရုဏာတော်လှုပ်ရှား၍ အကျွန်ုပ်တို့ကို သနားစုံမက်တော်မူခြင်းသည် အဘယ်မှာရှိပါသနည်း။ ချပ်တည်းတော်မူသလော။

	၁၅၅၅၇	၁၅၅၅၈	၁၅၅၅၉	၁၅၅၆၀	၁၅၅၆၁	၁၅၅၆၂	16
	ငါတို့-ကိုသိ၏	မ	အဘရုံ	အကခြင်းမူကား	ငါတို့-၏အဘ	သင်	အကခြင်းမူကား-
	H3045	H3808	H0085		H0001		
၁၅၅၅၇	၁၅၅၅၈	၁၅၅၅၉	၁၅၅၆၀	၁၅၅၆၁	၁၅၅၆၂		
ငါတို့-၏ရွေးနှုတ်သသူ	ငါတို့-၏အဘ	ထာဝရဘုရား	သင်	ငါတို့-ကိုမှတ်မိ၏	မ	-နှင့်-အစုစရလေ	
	H0001	H3068			H3808	H3478	
					:၃၅၇၇	၆၃၇၈	
					သင်-၏နာမ	-ရွေးကာလ-မှ	
					H8034	H5769	

အာဖပြီသည် အကျွန်ုပ်တို့ကိုမသိ၊ ဣသရလေသည် လက်မခံသော်လည်း၊ အကယ်စင်စစ်ကိုယ်တော် သည် အကျွန်ုပ်တို့အဘဖြစ်တော်မူ၏။ အိုထာဝရဘုရား၊ ကိုယ်တော် သည် အကျွန်ုပ်တို့အဘဖြစ်တော်မူ၏။ ရွေးကာလမှစ၍ အကျွန်ုပ်တို့ကို ရွေးနှုတ်သော ဘုရားဖြစ်တော်မူ၏။

[ကယျာကျွန်း](#) [ကျွန်းကျွန်း](#) [ကုန်း](#) [အစွန်း](#) [ကုန်း](#) 17
 သင်ခက်မာစေ၏ [သင်-၏လမ်း-များ-မှ](#) [ထာဝရဘုရား](#) [သင်ငါတို့-ကိုလမ်းလွဲစေသောနည်း](#) [အဘယ်ကကြောင့်](#)
[H7188](#) [H1870](#) [H3068](#) [H8582](#) [H4100](#)

[ပုဂံ](#) [ကျွန်း](#) [ပုဂံ](#) [ပုဂံ](#) [ကျွန်း](#) [ကျွန်း](#)
[မျိုးအနွယ်-များ-](#) [သင်-၏ကျွန်း-များ](#) [-အလို-](#) [ပုဂံလှည့်လှည့်](#) [သင်-ကိုကကြောက်ခြင်း-မှ](#) [ငါတို့-၏နူးလုံးသား](#)
[H7626](#) [H5650](#) [H4616](#) [H7725](#) [H3374](#)
 : [ကျွန်းကျွန်း](#)
[သင်-၏အမွေခံခြင်း](#)
[H5159](#)

အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းမှ အကျွန်ုပ်တို့ကို အဘယ်ကကြောင့်လွဲစေတော်မူသနည်း။
 ကိုယ်တော်ကိုမကကြောက်ရွံ့မည်အကကြောင်း၊ အကျွန်ုပ်တို့၏ စိတ်နှလုံးကိုအဘယ်ကကြောင့် ခိုင်မာစေတော်မူသနည်း။ ကိုယ်တော်၏
 ကျွန်ုပ်တို့အတွက်၊ အမွေတော်ဖြင့်သောအနွယ်တို့အတွက် ပုဂံလာတော်မူပါ။

[ပုဂံ](#) [ကျွန်း](#) [ကျွန်း](#) [ကျွန်း](#) [ကျွန်း](#) [ကျွန်း](#) 18
[သူတို့နှင်းချ၏](#) [ငါတို့-၏ရန်သူ-များ](#) [သင်-၏သန်ရှင်းခြင်း](#) [လူမျိုး-](#) [သူတို့ပိုင်ဆိုင်၏](#) [-အချိန်တိုင်-အား](#)
[H0947](#) [H6944](#) [H3423](#) [H4705](#)

: [ကျွန်းကျွန်း](#)
[သင်-၏သန်ရှင်းထားရာ](#)
[H4720](#)

ကိုယ်တော်၏ သန်ရှင်းသူတို့သည် ခဏသာအစိုးရပါပြီ။ ရန်သူတို့သည် သန်ရှင်းရာဌာနတော်ကို ကျန်နင်း ကြည့်ဖို့ဖြစ်၍၊

[ကျွန်း](#) [ကျွန်း](#) [ကျွန်း](#) [ကျွန်း](#) [ကျွန်း](#) [ကျွန်း](#) 19
[သူတို့ခေါ်ခံရ၏](#) [မ-](#) [သူတို့-ကို](#) [သင်သူတို့-အပေါ်အုပ်ချုပ်ခဲ့](#) [မ-](#) [ရူးကောလ-မှ](#) [ငါတို့ဖွဲ့ခံ၏](#)
[H7121](#) [H3808](#) [H4910](#) [H3808](#) [H5769](#) [H1961](#)

[ကျွန်း](#)
[သင်-၏နာမ](#)
[H8034](#)

အကျွန်ုပ်တို့သည် ကိုယ်တော်မအုပ်စိုးဘူးသော သူကဲ့သို့၎င်း၊ နာမတော်ဖြင့် သမုတ်ခြင်းကိုမခံဘူးသော သူကဲ့သို့၎င်းဖြစ်ကြပြီ၏။
 ဖြောင့်မတ်ခြင်းတရားကို ဟော၍၊ ကယ်တင်ခြင်းငှါ တန်ခိုးကြီးသော ငါပတေည်း။